

လသုတေသနပူက ~ ॥ (成)先苦后甜。
စောင်းကဲး က၊ **<saun' zi>** ①遵守, 守护: လူမျှီး၏ဂုဏ်သိက္ခာကို ~ တရာန်များနှင့်လိုအပ်လှသည်။ 维护民族的尊严是十分必要的。②忠贞 ③克制, 控制: ကိုယ်နှစ်စိတ်ကို ~ ရမည်။ 要克制自己。

စောင်းဆိုင်: က၊ **<saun' hsain>** 等候, 等待: ဖိမိအလှည့်ကို ~ နေကြသည်။ 都在等着轮到自己。

စောင်းထိန်း: က၊ **<saun' htein>** 维护, 守护, 保护, 照管, 遵守: စည်းကမ်းများကို ~ လိုက်နာရမည်။ 要遵守纪律。

စောင်းဖန်: က၊ **<saun' phan>** 维护, 守护, 保护, 照管, 遵守
စောင်းမ က၊ **<saun' ma>** (罕)维护, 守护, 照顾, 遵守: ~ အုပ်ထိန်းသူ 监护人

စောင်းမျှော်: က၊ **<saun' hmyaw>** 期望, 欺待, 等待, 等候: အခွင့်အရေးကို ~ ရှုံးနေကြသည်။ 等待时机。

စောင်းရွှောက်: က၊ **<saun' shaut>** 看守, 维护, 照顾: တရားဥပဒေများကို ~ ပါမည်။ 要维护法律。/ သက်ကြိုးရွယ်သိများကို ~ သည်။ 照顾老年人。

စောင်းလင့်: က၊ **<saun' lin>** 等待, 等候: အချိန်သည်လူကို ~ မျိုးမရှိ။ 时间是不会等人的。/ မှတ်သည်လင့်စွင်ပေါ်ကနောက်သားကောင်များကို ~ နေသည်။ 猎人在瞭望台上守候着猎物。

စောင်းသိ: က၊ **<saun' thi>** ①知晓(恩典): ကျေးဇူးသွားကို ~ သည်။ 感恩戴德。②维护, 遵守: စည်းကမ်းကို ~ သည်။ 遵守纪律。

စောင်းသုံး: က၊ **<saun' than>** 遵守(戒规): ဉာဏ် ~ သည်။ 守斋。/ သီတင်း ~ သည်။ 持戒。

စောင် I နဲ့ **<saun>** 毯子, 被子 II ကဲ့ **<saun>** ①(古)结交, 结成伙伴: အာဖော် ~ သည်။ 结为同伴。②贮备, 多准备些: ပုံသာ့ရုတ်ရှုံး ~ ထားသည်။ 多买两斤准备着。③伺机争斗: ကြော်နှစ်ကောင်ချုပ်ရန် ~ နေကြသည်။ 两只鸡在伺机进攻。III ပဲ့ **<saun>** 份, 张, 篇: စာတေ ~ 一封信 / လက်မှတ် ~ 一张票 / သတင်းစာတေ ~ 一份报纸 / စာမျက် ~ 一篇稿子 / စာနယ်ငွေးတိုင် ~ ဧရ 报刊的发行量

စောင်းချုပ်: နဲ့ **<zaun gyan>** 【植】沙针 Osyris Arborea 又名 စောင်းကြိုး၊ စောင်းချုပ်း၊ စောင်းချုပ်း၊ စောင်းချုပ်း၊ ချုပ်း

စောင်းဖြောင်း: နဲ့ **<zaun gyan>** 陶罐碎片: ပူးတောင်းနှင့်လို ~ ပေါ်။ (成)葫芦下沉, 瓦片浮起。(喻)事物反常。


စောင်းပုံဗောက် နဲ့ **<saun p-khet>** 吊床

စောင်းပျုံး က၊ **<saun pyat>** (古)照顾, 关照

စောင်းမ I ကဲ့ **<saun ma>** 援助, 资助, 周济; 照顾, 保佑: မကျိုးမသူကို ~ ကြလေသည်။ 照顾有病的人。/ သူတော်ကောင်း၊ နတ်ကောင်း ~ ॥ (成)好人受神保佑。II နဲ့

<saun ma> (古)【律】父母给(子女)做本钱的资产
စောင်းမာန် နဲ့ **<saun man>** 自负, 自高自大, 自矜, 骄矜: ~ ကြီးသူကိုလူအများကျမှန်း၏။ 大家都讨厌自高自大的人。
စောင်းရစ် က၊ **<saun yit>** (古)侵犯, 冒犯, 得罪
စောင်းရှင်း/စောင်းရှင်း နဲ့ **<saun yan>** 篱笆, 蕃篱: ~ တိုင် 篱笆柱
စောင်းရှိုးလုလင် နဲ့ **<saun yan: lu' lin>** (古)(雅)粪
စောင်း I နဲ့ ①**<saun>** 缅甸弯琴: ပိုးသာကုန်၊ မောင်ပဲ ~ မတတ်။ (成)白费丝弦而学不会弯琴。喻: 徒费功夫, 一事无成。/ ~ တိုးသည်။ 弹奏弯琴。②**<zaun>** 马厩: မြှင့် ~ 马厩 ③**<zaun>** 侧面: အရှေ့မြောက် ~ ကအိမ်တအိမ် 东北角上的一家 / လက်ဝါး ~ 手掌边 ④**<zaun>** 棱角: တိုင် ~ 柱子的棱角 ⑤**<saun>** 【植】一种丹宁树 Carallia lucida (a species of tannin tree) II က၊ **<saun>** ①偏斜, 歪斜, 倾斜, 斜: နေတော်တော် ~ သွားပြီ၊ ပြန်မှတော်ငါးမယ်။ 太阳早已偏西了, 该回去了。/ လေ့ ~ နေတော်၊ ခီဘက်လား။ 船倾斜一边, 到这边来。/ ပက်လက်အိမ်သလား၊ ညာဘက် ~ အိမ်သလား။ 是仰着睡, 还是侧身向右睡? / မျက်ဝါး ~ သည်။ 眼斜。/ လက်ရေး ~ သည်။ 字写得歪斜。②暗讽: ~ ရှုံးပြောသည်။ 指桑骂槐, 含沙射影。

စောင်းကောက် နဲ့ **<saun: gaut>** 缅甸弯琴



စောင်းကောက်

①ညာငါးရွှောက် ②လက်ပဲ့း ③မြှေ့ကြိုး ④ပါးပျော်း ⑤စောင်းအိုး
 ⑥ဖလား ⑦မောက်ခေါင်း ⑧ခင်တဲ့မှုရုံး ⑨နတ်သမီးပေါက်
 ⑩စောင်းကြိုး(ပါး)

စောင်းကန်း ကဲ့ **<saun: gan>** 歪歪扭扭地, 歪斜地
စောင်းကြိုး: နဲ့ **<saun: gyo>** 弯琴琴弦
စောင်းချိုက် က၊ **<saun: khyeit>** 指桑骂槐, 暗讽: ပြောစေရှိယင်တဲ့တိုးပြေား ~ ပြီးတော့မပြော့နဲ့။ 有话直说, 别指桑骂槐。

စောင်းခွေး ကဲ့ **<saun: khwei>** 蜷缩(着身子): ပြော့ပေးအေး ~ နေလိုက်သည်။ 一声不响地蜷缩着身子。

စောင်းခွက် နဲ့ **<saun: gwet>** = စောင်းအိုး